

အာဆီယံ - တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ ပင်ရင်းနှီးငံစည်းများ

အာဆီယံနှင့်တရုတ်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသည့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ မူဘောင်သဘောတူညီချက်အရ အကောက်ခွန်သက်သာခွင့်ဆိုင်ရာကိစ္စရပ်များအတွက် ကုန်စည်များ၏ ပင်ရင်းဒေသကိုသတ်မှတ်ရန် အောက်ပါစည်းမျဉ်းများကို အသုံးပြုရမည် -

စည်းမျဉ်း (၁)

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ဤအခန်းအတွက်အသုံးအနှုန်းများမှာ -

- (က) **အဖွဲ့ဝင်တစ်နိုင်ငံ** ဆိုသည်မှာ သဘောတူညီချက်ကိုလက်မှတ်ရေးထိုးထားသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ကို ဆိုလိုပါသည်။
- (ခ) **အရာဝတ္ထုပစ္စည်းများ** ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုထဲ၌ပါဝင်ပြီး ကုန်ပစ္စည်းထုတ်လုပ်မှု၌ အသုံးပြုသော (သို့) ထည့်သွင်းသော မည်သည့် အရာဝတ္ထုပစ္စည်းမဆို (သို့) အခြားကုန်ပစ္စည်းကို ထုတ်လုပ်ရာ၌ အသုံးပြုသော မည်သည့် အရာဝတ္ထုပစ္စည်းကိုမဆို ဆိုလိုသည်။
- (ဂ) **ပင်ရင်းကုန်စည် (သို့) ပင်ရင်းပစ္စည်း** ဆိုသည်မှာ စည်းမျဉ်း (၂) ၏ သတ်မှတ်ချက်များနှင့်အညီ ပင်ရင်းကုန်ပစ္စည်းအဖြစ် အရည်အချင်းကိုက်ညီသော ကုန်ပစ္စည်းကို ဆိုလိုသည်။
- (ဃ) **ထုတ်လုပ်မှု** ဆိုသည်မှာ စိုက်ပျိုးခြင်း၊ သတ္တုတူးဖော်ခြင်း၊ ရိတ်သိမ်းခြင်း၊ စိုက်ပျိုးမွေးမြူခြင်း၊ သားဖောက်ခြင်း၊ နှုတ်သိမ်းခြင်း၊ စုစည်းခြင်း၊ စုဆောင်းခြင်း၊ ဖမ်းဆီးခြင်း၊ ငါးများခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ အမဲလိုက်ခြင်း၊ စက်ရုံမှထုတ်လုပ်ခြင်း၊ ထုတ်လုပ်ခြင်း (သို့) တပ်ဆင်ခြင်းတို့ ပါဝင်သော ကုန်ပစ္စည်း ထုတ်လုပ်မှုနည်းလမ်းများကိုဆိုလိုသည်။
- (င) **ထုတ်ကုန်သတ်မှတ်မှုစည်းမျဉ်း** ဆိုသည်မှာ အကောက်ခွန်ခွဲခြားသတ်မှတ်ခြင်း (သို့) အထူးသတ်မှတ်ထားသောထုတ်လုပ်မှုလုပ်ငန်းစဉ် (သို့) ဆောင်ရွက်မှု၊ သို့မဟုတ် တန်ဖိုးအလျှောက်စံသတ်မှတ်ချက်နှင့်ပြည့်မီသော (သို့) ၎င်းသတ်မှတ်ချက်များစုပေါင်းထားခြင်းတို့အတွက် အသုံးပြုသည့်စည်းမျဉ်းများကို ဆိုလိုသည်။

စည်းမျဉ်း (၂)

ပင်ရင်းမှတ်ကျောက်

ဤသဘောတူစာချုပ်အရ အဖွဲ့ဝင်နိုင်ငံ၏ဒေသတစ်ခုအတွင်းသို့ တင်သွင်းသောကုန်ပစ္စည်းတစ်ခုသည် အောက်ပါအချက်တစ်ခုခုနှင့် ကိုက်ညီပါက အကောက်ခွန်အခွင့်အရေးခံစားခွင့်နှင့် မူရင်းအဖြစ်မှတ်ယူနိုင်သည် -

- (က) စည်းမျဉ်း ၃ တွင် သတ်မှတ်ပြဋ္ဌာန်းထားသော ကုန်စည်များသည် အပြည့်အဝရရှိသော (သို့) အလုံးစုံထုတ်လုပ်သောအခါ (သို့မဟုတ်)
- (ခ) ကုန်ပစ္စည်းများသည် အပြည့်အဝရရှိခြင်း (သို့) ထုတ်လုပ်ခြင်းမဟုတ်သော်လည်း စည်းမျဉ်း ၄၊ စည်းမျဉ်း ၅ (သို့) ၆ အောက်တွင် ကိုက်ညီသည်ဟု ထောက်ခံပေးနိုင်သောအခါ

စည်းမျဉ်း (၃)

အပြည့်အဝပြည်တွင်းထုတ်ကုန်များ

စည်းမျဉ်း (၂) ၏ အပိုဒ်ခွဲ (က) ပါ ဆိုလိုချက်အရ အောက်ပါတို့ကို အဖွဲ့ဝင်နိုင်ငံအတွင်း အပြည့်အဝပါဝင်သော (သို့) ထုတ်လုပ်သော ကုန်စည်အဖြစ် ယူဆနိုင်သည် -

- (က) အဖွဲ့ဝင်နိုင်ငံအတွင်း ရိတ်သိမ်းသော၊ ခူးယူသော၊ စုဆောင်းရရှိသော အပင်နှင့်အပင် ထွက်ပစ္စည်းများ
- (ခ) အဖွဲ့ဝင်နိုင်ငံအတွင်း မွေးဖွားကြီးပြင်းသော တိရစ္ဆာန်များ
- (ဂ) အထက်အပိုဒ်ခွဲ (ခ) တွင် ဖော်ပြထားသည့် တိရစ္ဆာန်အရှင်များမှရရှိသော ကုန်ပစ္စည်းများ
- (ဃ) အဖွဲ့ဝင်နိုင်ငံအတွင်း အမဲလိုက်ခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ ငါးများခြင်း၊ ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်ခြင်း၊ စုဆောင်းခြင်း (သို့) ဖမ်းဆီးခြင်းတို့မှရရှိသော ကုန်ပစ္စည်းများ
- (င) အဖွဲ့ဝင်နိုင်ငံ၏ မြေဆီလွှာ၊ ရေ၊ ပင်လယ်ကြမ်းပြင် (သို့) ပင်လယ်ကြမ်းပြင်အောက်မှ ရရှိသော (သို့) ထုတ်ယူရရှိသော အပိုဒ်ခွဲ (က) မှ (ဃ) အတွင်း မပါဝင်သော သတ္တုတွင်းထွက်နှင့် အခြားသဘာဝအရင်းအမြစ်ပစ္စည်းများ
- (စ) ရေပြင်ပိုင်နက်ပြင်ပရှိ ရေ၊ ပင်လယ်ကြမ်းပြင် (သို့) ပင်လယ်ကြမ်းပြင်အောက်မှ ရရှိသော ကုန်ပစ္စည်းများ၊ အဖွဲ့ဝင်နိုင်ငံ၏ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ရှာဖွေခွင့်ရှိသော ပိုင်နက်ပြင်ပရှိ ရေ၊ ပင်လယ်ကြမ်းပြင် (သို့) ပြင်လယ်ကြမ်းပြင်အောက်မှ ရရှိသည့်ပစ္စည်းများ
- (ဆ) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံတွင် မှတ်ပုံတင်ထားသော (သို့) အဆိုပါအဖွဲ့ဝင်နိုင်ငံ၏ အလံလွှင့်ထူခွင့်ရှိသောသင်္ဘောမှအပြည်ပြည်ဆိုင်ရာရေပြင်တွင်ဖမ်းယူရရှိသော ပင်လယ်ငါးများနှင့်အခြားရေထွက်ပစ္စည်းများ
- (ဇ) စာပိုဒ် (ဆ)တွင် ဖော်ပြထားသော ကုန်ပစ္စည်းများမပါဝင်သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံတွင် မှတ်ပုံတင်ထားသော (သို့) အဆိုပါအဖွဲ့ဝင်နိုင်ငံ၏ အလံလွှင့်ထူခွင့်ရှိသော စက်ရုံသင်္ဘောမှ ထုတ်လုပ်သော (သို့) ပြင်ဆင်ထုတ်လုပ်သော ကုန်ပစ္စည်းများ
- (ဈ) မူရင်းပစ္စည်း အဖြစ်တာရှည်တည်ရှိရန်၊ (သို့) ပြင်ဆင်ရန် (သို့) သို့လှောင်ထားရန် မဖြစ်နိုင်ဘဲ၊ စွန့်ပစ်ရန် (သို့) ကုန်ကြမ်းအစိတ်အပိုင်းများအဖြစ် အသုံးပြုရန် (သို့) ပြန်လည်အသုံးပြုရန်အတွက်သာ အသုံးဝင်သော အဖွဲ့ဝင်နိုင်ငံအတွင်းမှ စုစည်းရရှိသော ပစ္စည်းများ
- (ည) စာပိုဒ် (က) မှ (ဈ) အထိ ဖော်ပြထားသော ကုန်ပစ္စည်းများမှ အဖွဲ့ဝင်နိုင်ငံအတွင်း အပြည့်အဝထုတ်လုပ်သော (သို့) ရရှိသော ကုန်ပစ္စည်းများ

စည်းမျဉ်း (၄)

ပြည်ပသွင်းကုန် ကုန်ကြမ်းပါဝင်သောထုတ်ကုန်

(က) စည်းမျဉ်း (၂) အပိုဒ်ခွဲ (ခ) အရ အောက်ပါအချက်များနှင့်ကိုက်ညီပါက ပင်ရင်းထုတ်ကုန်ပစ္စည်းအဖြစ် မှတ်ယူနိုင်သည် -

- (၁) အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပင်ရင်းထွက်ကုန်ပစ္စည်း ၄၀ % ထက်မနည်းပါဝင်ပါက (သို့)

- (၂) ကုန်ပစ္စည်းတစ်ခုသည် ACFTA အဖွဲ့ဝင်နိုင်ငံများမှ ပင်ရင်းထွက်ကုန်ပါဝင်မှုမှာ FOB တန်ဖိုး၏ ၆၀% ထက်မများဘဲ အဆိုပါပစ္စည်းကို ယင်းနိုင်ငံတွင်ပင် နောက်ဆုံးထုတ်လုပ်ပါက
- (ခ) အထက်ဖော်ပြပါ စည်းမျဉ်း (၄)(က)(၂) တွင် ACFTA မူရင်းထွက်ကုန်ပါဝင်မှုကို ဖော်ပြထားပြီး ACFTA မူရင်းထွက်ကုန် ၄၀ % ပါဝင်မှုအတွက် တွက်ချက်သည့်ပုံသေနည်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

$$\frac{\text{Value of Non - ACFTA materials} + \text{Value of materials of Undetermined origin}}{\text{FOB Price}} \times 100 \% < 60 \%$$

Therefore, the ACFTA content: 100% -non-ACFTA material = at least 40 %

- (ဂ) ပင်ရင်းထုတ်ကုန်မဟုတ်သည့်ကုန်ပစ္စည်းများ၏တန်ဖိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) ကုန်ပစ္စည်းများတင်သွင်းခိုက်တွင်ရှိသော CIF တန်ဖိုး
 - (၂) ကုန်ပစ္စည်းထုတ်လုပ်သည့်နိုင်ငံတွင် မူရင်းဒေသထုတ်ကုန်အဖြစ် မသတ်မှတ်မီ အစောဆုံးကာလတွင် ကုန်ကြမ်းပစ္စည်းအတွက် ပေးချေရသောဈေးနှုန်း
- (ဃ) ဤစည်းမျဉ်းအရ ကုန်ကြမ်းပစ္စည်းကို အသုံးပြု၍ထုတ်လုပ်သည့်နိုင်ငံအား ယင်းပစ္စည်းအား ပင်ရင်းဒေသထုတ်လုပ်သည့်နိုင်ငံအဖြစ် သတ်မှတ်သည်။

စည်းမျဉ်း (၅)

ပင်ရင်းဒေသမှတ်ကျောက်အဖြစ် အဆင့်ဆင့်ထပ်တိုးရေတွက်မှု

အကယ်၍သီးခြားဖော်ပြထားခြင်းမရှိလျှင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံတွင် ကုန်ချောပစ္စည်းထုတ်လုပ်ရာ၌ အသုံးပြုသည့်ပစ္စည်းသည် ဤသဘောတူညီချက်၏ စည်းမျဉ်း (၂) အရ အကောက်ခွန်သက်သာခွင့်နှင့်အကျိုးဝင်သော မူရင်းဒေသသတ်မှတ်ချက်နှင့်ကိုက်ညီပါက အဆိုပါကုန်ချောပစ္စည်းအား ဤသဘောတူညီချက်အရ အကောက်ခွန်သက်သာခွင့်ခံစားနိုင်ရန် ပင်ရင်းဒေသထုတ်ကုန်အဖြစ် စဉ်းစားမည်။ အဆိုပါကုန်ချောပစ္စည်းအားထုတ်လုပ်ရာတွင် ACFTA အဖွဲ့ဝင်နိုင်ငံများမှ ကုန်ပစ္စည်းများပါဝင်မှုကို အဆင့်ဆင့်ထပ်တိုးရေတွက်လျှင် ၄၀ % ထက် မနည်းစေရပါ။

စည်းမျဉ်း (၆)

ကုန်ပစ္စည်းသီးသန့်သတ်မှတ်ခြင်းမှတ်ကျောက်

အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းသည် လုံလောက်သည့်အသွင်ပြောင်းလဲမှုရှိပါက ၎င်းကို အဆိုပါအဖွဲ့ဝင်နိုင်ငံ၏ ပင်ရင်းဒေသထုတ်ကုန်အဖြစ် သတ်မှတ်သည်။ ကုန်ပစ္စည်းသီးသန့်သတ်မှတ်ခြင်းစည်းမျဉ်းနှင့် ကိုက်ညီသည့်ကုန်ပစ္စည်းများကို အဆိုပါအဖွဲ့ဝင်နိုင်ငံအတွင်း လုံလောက်သည့်အသွင်ပြောင်းလဲမှုရှိသည့်ကုန်ပစ္စည်းဟု ယူဆမည်။

စည်းမျဉ်း (၇)

အနည်းဆုံးလိုအပ်သည့်ကုန်ပစ္စည်းထုတ်လုပ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

အောက်ဖော်ပြပါရည်ရွယ်ချက်များဖြင့် ကုန်ပစ္စည်းထုတ်လုပ်ဆောင်ရွက်မှုလုပ်ငန်းစဉ်ကို အဖွဲ့ဝင်များ (သို့) အဖွဲ့ဝင်များစုပေါင်း၍ လုပ်ဆောင်ပါက ယင်းကို အနည်းဆုံးလိုအပ်သည့်ကုန်ပစ္စည်းထုတ်လုပ်ဆောင်ရွက်မှုလုပ်ငန်းစဉ် အဖြစ်ယူဆမည်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံတွင် အပြည့်အဝထုတ်လုပ်သည့်ထုတ်ကုန်ပစ္စည်းအဖြစ်သတ်မှတ်မည်မဟုတ်ပါ -

- (က) ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်း (သို့) သိုလှောင်ခြင်းတို့အတွက် ကောင်းမွန်သည့်အခြေအနေ ဖြစ်စေရန် ပျက်စီးဆုံးရှုံးမှုမရှိအောင် ကာကွယ်ခြင်း
- (ခ) သင်္ဘောတင်မှု (သို့) သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေခြင်း
- (ဂ) ထုပ်ပိုးခြင်း (သို့) ရောင်းချရန်အတွက်ကုန်ပစ္စည်းများကိုပြသခြင်း

စည်းမျဉ်း (၈)

တိုက်ရိုက်ကုန်ပို့ခြင်း

အောက်ဖော်ပြပါအချက်များကို ကုန်တင်ပို့သည့်နိုင်ငံမှ ကုန်တင်သွင်းသည့်နိုင်ငံသို့ တိုက်ရိုက်ကုန်ပို့ခြင်းဟု ယူဆသည် -

- (က) အကယ်၍ ကုန်ပစ္စည်းတင်ပို့ရာတွင် ACFTA အဖွဲ့ဝင်နိုင်ငံများကို ဖြတ်သန်းပို့ဆောင်လျှင်
- (ခ) အကယ်၍ ကုန်ပစ္စည်းတင်ပို့ရာတွင် ACFTA အဖွဲ့ဝင်မဟုတ်သောနိုင်ငံများကို ဖြတ်သန်းပို့ဆောင်ခြင်းမပြုလျှင်
- (ဂ) ကုန်ပစ္စည်းတင်ပို့ရာတွင် ACFTA အဖွဲ့ဝင်မဟုတ်သောကြားနိုင်ငံများကို ဖြတ်သန်းပို့ဆောင်ပြီး အဆိုပါကြားနိုင်ငံများ၌ကုန်ပစ္စည်းလွှဲပြောင်းတင်ဆောင်မှု (သို့) ခေတ္တသိုလှောင်ထားရှိမှုများမရှိလျှင်-
 - (၁) တဆင့်ခံဝင်ရောက်မှုကို ပထဝီအနေအထားအရလည်းကောင်း၊ ကုန်ပစ္စည်းသယ်ဆောင်မှုကို ယင်းမှတဆင့်ဖြတ်သန်း၍သာ ပြုလုပ်ရမည့်အခြေအနေရှိလျှင်လည်းကောင်း လက်ခံနိုင်သည်။
 - (၂) ကုန်ပစ္စည်းများသည် အဆိုပါကြားခံဖြတ်သန်းသည့်နိုင်ငံတွင် ရောင်းဝယ်ရန် (သို့) စားသုံးရန်မဟုတ်ပါကနှင့်
 - (၃) ကုန်ပစ္စည်းများအား ကြားခံနိုင်ငံတွင် ကုန်ပစ္စည်းအခြေအနေကောင်းမွန်အောင် ဆောင်ရွက်သည့်လုပ်ငန်း (သို့) ကုန်တင်ခြင်း၊ ကုန်ချခြင်းမှလွဲသည့် အခြားလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုလျှင်

စည်းမျဉ်း (၉)

ကုန်ပစ္စည်းထုပ်ပိုးဆောင်ရွက်ခြင်း

- (က) အကောက်ခွန်စည်းကြပ်ရာတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ကုန်ပစ္စည်းများကို အခြားအဖွဲ့ဝင်တစ်နိုင်ငံသို့ တင်ပို့ရာတွင် ထုပ်ပိုးပစ္စည်းကိုခွဲခြားတင်ပို့ပါက ထိုထုပ်ပိုးပစ္စည်းကိုသီးခြားပင်ရင်းဒေသထုတ်ကုန်အဖြစ် သတ်မှတ်သည်။
- (ခ) အပိုဒ်ခွဲ (က) အား မကိုးကားနိုင်ပါက ထုပ်ပိုးပစ္စည်းကို ကုန်ပစ္စည်းတစ်ခုလုံးတွင်ပါဝင်သည်ဟု သတ်မှတ်ယူဆမည်ဖြစ်ပြီး ထိုသို့သတ်မှတ်ရာတွင် ACFTA အဖွဲ့ဝင်မဟုတ်သောနိုင်ငံများမှ တင်ပို့လာ

လျှင် သယ်ယူပို့ဆောင်ခြင်း (သို့) သိုလှောင်ခြင်းတို့အတွက် ထုပ်ပိုးပစ္စည်းမလိုအပ်ဟု ယူဆမည်ဖြစ်
ပါသည်။

စည်းမျဉ်း (၁၀)

ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများ

ကုန်ပစ္စည်းတစ်ခု၏ ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာတန်ဆာပလာများနှင့် ညွှန်ကြား
ချက်ဆိုင်ရာ (သို့) သတင်းအချက်အလက်ဆိုင်ရာ ပစ္စည်းများအား ပင်ရင်းကုန်ပစ္စည်းအဖြစ် သတ်မှတ်ခြင်းမပြုရ။
အဆိုပါဆက်စပ်ပစ္စည်း၊ အပိုပစ္စည်းများ၊ ကိရိယာတန်ဆာပလာများနှင့် ညွှန်ကြားချက်ဆိုင်ရာ (သို့) သတင်းအချက်
အလက်ဆိုင်ရာပစ္စည်းများသည် အဆိုပါကုန်စည်၏ အမည်စာရင်းတွင်ပါဝင်ပြီး အကောက်ခွန်နှုန်းထား ကောက်ခ
မှုကို သက်ဆိုင်ရာကုန်တင် သွင်းသည့်နိုင်ငံမှ ကောက်ခံနိုင်သည်။

စည်းမျဉ်း (၁၁)

အဓိကမဟုတ်သည့်ပါဝင်ပစ္စည်းများ

ပင်ရင်းဒေသထုတ်ကုန်အဖြစ်သတ်မှတ်ရာတွင် အကယ်၍ သီးခြားဖော်ပြထားခြင်းမရှိပါက စွမ်းအားနှင့်လောင်
စာ၊ စက်ရုံနှင့်ကိရိယာတန်ဆာပလာ (သို့) စက်နှင့်ပစ္စည်းများကိုအသုံးပြု၍ ကုန်ပစ္စည်းများထုတ်လုပ်ပါက (သို့) ကုန်
ပစ္စည်းထုတ်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများသည် ယင်း၏မူရင်းအခြေအနေကျန်ရှိခြင်းမရှိပါက ၎င်းတို့ကိုပင်ရင်း
ဒေသသတ်မှတ်ရာတွင် ထည့်သွင်းအသုံးပြု မည်။

စည်းမျဉ်း (၁၂)

ပင်ရင်းဒေသထောက်ခံချက်

ကုန်စည်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ၊ အစည်းမှထုတ်ပေးသည့် ပင်ရင်း
ဒေသထောက်ခံချက်အရ ကုန်ပစ္စည်းတစ်ခုသည် အကောက်ခွန်သက်သာခွင့်အတွက် တရားဝင်လက်ခံရမည် ဖြစ်ပြီး
နောက်ဆက်တွဲ (၁) တွင်ဖော်ပြထားသည့် ပင်ရင်းနိုင်ငံလက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အရ
အခြားအဖွဲ့ ဝင် နိုင်ငံများအားလုံးသို့ အကြောင်းကြားရမည်။

စည်းမျဉ်း (၁၃)

ပြန်လည်သုံးသပ်ခြင်းနှင့် ဖြည့်စွက်ခြင်း

အဆိုပါစည်းမျဉ်းများအား အဖွဲ့ ဝင်နိုင်ငံတစ်ခုမှ တောင်းဆိုလာမှုအပေါ် လိုအပ်ပါက ပြန်လည်သုံးသပ်ရမည်
ဖြစ်ပြီး အာဆီယံစီးပွားရေးဝန်ကြီးများနှင့် တရုတ်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ သဘောတူညီချက်ဖြင့်
အဆိုပါသုံးသပ်မှုများကို ထုတ်ပြန်ရမည်ဖြစ်သည်။

အာဆီယံ - တရုတ် ပင်ရင်းဒေသထောက်ခံချက်ဆိုင်ရာလက်မှတ်ထုတ်ပေးမှုလုပ်ထုံးလုပ်နည်းများ

အာဆီယံ - တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ ပင်ရင်းဒေသစည်းမျဉ်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ပင်ရင်းဒေသထောက်ခံချက် (Form - E) ထုတ်ပေးခြင်း၊ (Form - E) ကို စစ်ဆေးခြင်းနှင့် အခြားသက်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များအတွက် အောက်ဖော်ပြပါလုပ်ထုံးလုပ်နည်းများကို လိုက်နာရမည် -

ထုတ်ပေးရေးအာဏာပိုင်အဖွဲ့

စည်းမျဉ်း (၁)

ပင်ရင်းဒေသထောက်ခံချက်ကို ကုန်တင်ပို့သည့်နိုင်ငံ၏အစိုးရအာဏာပိုင်အဖွဲ့မှ ထုတ်ပေးရမည်။

စည်းမျဉ်း (၂)

- (က) အဖွဲ့ဝင်နိုင်ငံသည် အခြားအဖွဲ့ဝင်နိုင်ငံများသို့ ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးမည့် အစိုးရ အာဏာပိုင်အဖွဲ့မှ သက်ဆိုင်သူ၏ အမည်၊ လိပ်စာ၊ လက်မှတ်နမူနာပုံစံများနှင့် တရားဝင်ရုံးတံဆိပ် များကို အဖွဲ့ဝင်နိုင်ငံအားလုံးသို့ အကြောင်းကြားရမည်။
- (ခ) အထက်ဖော်ပြပါသတင်းအချက်အလက်နှင့် လက်မှတ်နမူနာများကို သဘောတူညီချက်ပါ အဖွဲ့ဝင် နိုင်ငံများအားလုံးသို့ ပေးပို့ရမည်ဖြစ်ပြီး မိတ္တူတစ်စောင်ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ ရမည်။ အမည်၊ လိပ်စာ (သို့) တရားဝင်ရုံးတံဆိပ်များအပြောင်းအလဲရှိပါက အထက်ဖော်ပြပါအတိုင်း ချက်ချင်းအကြောင်းကြားရမည်။

စည်းမျဉ်း (၃)

အကောက်ခွန်အထူးအခွင့်အရေးပေးမှု အခြေအနေနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းပါက ပင်ရင်းဒေသ သက်သေခံလက်မှတ် ထုတ်ပေးခွင့်ရှိသည့် အစိုးရအာဏာပိုင်အဖွဲ့သည် ၎င်းနှင့်သက်ဆိုင်သည့် အချက်အလက် အထောက်အထားများကို တောင်းခံနိုင်ခြင်း(သို့)သင့်တော်သောစစ်ဆေးမေးမြန်းခြင်းကိုဆောင်ရွက်နိုင်သည်။ အကယ် ၍ ပြည်တွင်းဥပဒေအရ အဆိုပါအခွင့်အရေးကို ဆောင်ရွက်ခွင့်မရှိလျှင် စည်းမျဉ်း (၄) နှင့် (၅) ကိုကိုးကား၍ လျှောက် လွှာပုံစံတွင် ယင်းအချက်ကိုထည့်သွင်းဖော်ပြရမည်။

စည်းမျဉ်း (၄)

ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း

အကောက်ခွန်သက်သာခွင့်ခံစားနိုင်သည့် ကုန်ထုတ်လုပ်သူ နှင့်/သို့ ကုန်စည်တင်ပို့သူသည် ပင်ရင်းဒေသ ထုတ်ကုန်အဖြစ် ကြိုတင်ပို့ကုန် (Pre-Exportation) စစ်ဆေးမှု (ပင်ရင်းဒေသထောက်ခံချက်လက်မှတ်) စိစစ် ထောက်ခံပေးနိုင်ရန် သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့သို့ စာရေးသားလျှောက်ထားရမည်။ ပုံမှန်စစ်ဆေးခြင်း (သို့) လိုအပ်သည့်အခါစစ်ဆေးခြင်းများမှရရှိလာသောရလဒ်ကို တင်ပို့မည့်ကုန်ပစ္စည်း၏ ပင်ရင်းဒေသကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုသည့် အထောက်အထားအဖြစ် မှတ်ယူရမည်။ သဘာဝအလျောက် ပင်ရင်းဒေသကို အလွယ်တကူ ဆုံးဖြတ်နိုင်သည့် ကုန်ပစ္စည်းအတွက် ကြိုတင်ပို့ကုန်စစ်ဆေးခြင်းပြုလုပ်ရန် မလိုပါ။

စည်းမျဉ်း (၅)

အကောက်ခွန်သက်သာခွင့်ခံစားနိုင်မည့်ကုန်ပစ္စည်းများတင်ပို့ရန်အတွက် စာရွက်စာတမ်းအထောက်အထားများဆောင်ရွက်ရာတွင် ကုန်တင်ပို့သူ (သို့) ၎င်း၏ကိုယ်စားလှယ်သည် သင့်လျော်သည့်စာရွက်စာတမ်းအထောက်အထားများနှင့်အတူ ပင်ရင်းဒေသထောက်ခံချက်ကို စာရေးသားလျှောက်ထားရမည်။

စည်းမျဉ်း (၆)

ကြိုတင်ပို့ကုန်စစ်ဆေးမှု

အစိုးရအာဏာပိုင်အဖွဲ့မှသတ်မှတ်ထားသည့် ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့အနေဖြင့် လျှောက်ထားလာသော ပင်ရင်းဒေသထောက်ခံချက်များကို သင့်တော်သောစစ်ဆေးမှုများဖြင့် အတတ်နိုင်ဆုံးဆောင်ရွက်ပေးရာတွင် အောက်ပါအချက်များကိုသေချာစေရန် ဆောင်ရွက်ရမည် -

- (က) ပြည့်စုံစွာဖြည့်စွက်ထားသောလျှောက်လွှာနှင့် အခွင့်အာဏာရှိသည့်ပုဂ္ဂိုလ်မှ လက်မှတ်ရေးထိုးထားသော ပင်ရင်းဒေသထောက်ခံချက်
- (ခ) အာဆီယံ - တရုတ် ပင်ရင်းဒေသစည်းမျဉ်းနှင့် ကိုက်ညီသည့် ကုန်စည်၏ပင်ရင်း
- (ဂ) ပူးတွဲတင်ပြလာသည့် ထောက်ခံချက်များအတွက် ပင်ရင်းထောက်ခံချက်ရှိ အခြားအချက်အလက်များ
- (ဃ) တင်ပို့မည့်ပို့ကုန်အတွက် သတ်မှတ်ထားသော ကုန်စည်အရေအတွက်နှင့် အလေးချိန်၊ ကုန်အမှတ်တံဆိပ်နှင့် ထုပ်ပိုးအရေအတွက်၊ ထုပ်ပိုးမှုအရေအတွက်နှင့် အမျိုးအစား စသည် ဖော်ပြချက်

ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးခြင်း

စည်းမျဉ်း (၇)

- (က) ပင်ရင်းဒေသထောက်ခံချက်လက်မှတ်သည် ISO A 4 အရွယ်အစားဖြစ်ရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြရမည်။
- (ခ) ပင်ရင်းဒေသထောက်ခံချက်သည်မူရင်းနှင့်မိတ္တူသုံးစောင်ပါရှိရမည်ဖြစ်ပြီးအောက်ဖော်ပြပါအရောင်များဖြစ်ရပါမည် -

မူရင်း	-	အညိုနုရောင်
မိတ္တူ (၃)စောင်	-	အစိမ်းဖျော့ရောင်
- (ဂ) ပင်ရင်းဒေသထောက်ခံချက်တစ်စောင်စီတွင် သက်ဆိုင်ရာရုံး၏ ထုတ်ပေးသည့်နေရာ၊ စာအမှတ် စသည်တို့ကို ဖော်ပြရမည်။
- (ဃ) မူရင်းထောက်ခံချက်နှင့် ဒုတိယမိတ္တူတို့ကို ကုန်စည်တင်ပို့သူမှ တင်သွင်းသူအနေဖြင့် တင်သွင်းသည့်နေရာရှိ အကောက်ခွန်အာဏာပိုင်သို့ တင်ပြနိုင်ရန်အတွက် ဆက်လက်ပေးပို့ရမည်။ ပထမမိတ္တူကို ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ ပုံစံထုတ်ပေးသည့် အာဏာပိုင်၏လက်ဝယ်တွင်ထားရှိရမည်။ တတိယမိတ္တူကို ကုန်စည်တင်ပို့သူ၏ လက်ဝယ်တွင်ထားရှိရမည်။ ကုန်ပစ္စည်းများကို တင်သွင်းပြီးပါက ဒုတိယမိတ္တူ၏အကွက်အမှတ် (၄) တွင်လိုအပ်သည်များကိုဖြည့်စွက်ပြီး ထောက်ခံချက်ထုတ်ပေးသည့်ဌာနသို့ အကျိုးအကြောင်းလုံလောက်သည့်အချိန်အတွင်း ပြန်လည်ပေးပို့ပေးရမည်။

စည်းမျဉ်း (၈)

အာဆီယံ - တရုတ် ပင်ရင်းဒေသစည်းမျဉ်း၏ စည်းမျဉ်း (၄) နှင့် (၅) ကို အကောင်အထည်ဖော်ဆောင်ရွက် ရန်အတွက် ကုန်တင်ပို့သူသည် ပင်ရင်းဒေသထောက်ခံချက်၏ အကွက်အမှတ် (၈) တွင် ACFTA မှ ပစ္စည်းပါဝင်မှု ရာခိုင်နှုန်းနှင့် သက်ဆိုင်သည့် စည်းမျဉ်းသတ်မှတ်ချက်များကို ထည့်သွင်းဖော်ပြရမည်။

စည်းမျဉ်း (၉)

ပင်ရင်းဒေသထောက်ခံချက်တွင် ဖျက်ခြစ်ခြင်း၊ ထပ်ပိုးရေးသားပြင်ဆင်ခြင်းများကို ခွင့်မပြုပါ။ မည်သည့် ပြင်ဆင်မှုကိုမဆို မမှန်ကန်သောကုန်ပစ္စည်းများနှင့် မည်သည့်ထပ်ပေါင်းမှုကိုမဆို ခြစ်၍ဖျက်ပစ်ရမည်။ အဆိုပါ ပြင်ဆင်မှုများကို တာဝန်ခံအရာရှိမှ ပင်ရင်းဒေသထောက်ခံချက်တစ်စောင်ကို လက်မှတ်ထိုးအတည်ပြုရမည် ဖြစ်ပြီး ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သို့ အကြောင်းကြားရမည်။ အသုံးမပြုသည့် ကွက်လပ်များကို နောက်ထပ် ဖြည့်စွက် ခြင်းမပြုရန် မျဉ်းသားခြစ်ရမည်။

စည်းမျဉ်း (၁၀)

- (က) အာဆီယံ - တရုတ် ပင်ရင်းဒေသမှတ်ကျောက်နှင့် အညီ ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးရေး ဆောင်ရွက်နိုင်ရန်အတွက် ကုန်ပစ္စည်းတင်ပို့ချိန် (သို့) တင်ပို့ပြီးလျှင်ပြီးချင်း ကုန်တင်ပို့သည့်နိုင်ငံရှိ သက်ဆိုင်သည့် အစိုးရအာဏာပိုင်အဖွဲ့မှ ပင်ရင်းဒေသထောက်ခံချက်ကိုထုတ်ပေးရမည်။
- (ခ) ရည်ရွယ်ချက်မရှိသော အမှားများ၊ ပယ်ဖျက်မှုများ (သို့) အခြားတရားဝင်ကိစ္စရပ်များကြောင့် ပို့ကုန်တင်ပို့သည့်အခါ (သို့) တင်ပို့ပြီးနောက်ပိုင်းတွင် ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးနိုင် သည့်ကိစ္စရပ်များတွင် ပင်ရင်းဒေသထောက်ခံချက်ကို နောက်ကြောင်းပြန်ထုတ်ပေးနိုင်သည်။ သို့သော်သင်္ဘောတင်သည့်ရက်မှ တစ်နှစ်ထက်နောက်မကျဘဲ တင်ပို့ရမည်ဖြစ်ပြီး နောက်ကြောင်း ပြန်ထုတ်ပေးခြင်းဟူသောစကားလုံးကို ဖော်ပြရမည်။

စည်းမျဉ်း (၁၁)

ပင်ရင်းဒေသထောက်ခံချက် ခိုးယူခံရခြင်း၊ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများဖြစ်ပါက ကုန်တင်ပို့သူမှ သက် ဆိုင်ရာထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သို့ မူရင်းထောက်ခံချက်၏မိတ္တူမှန်နှင့်ဒုတိယမိတ္တူတို့ကို ပူးတွဲ၍ ပင်ရင်းဒေသ ထောက်ခံချက် အသစ်ပြန်လည်လျှောက်ထားနိုင်ပြီး ဇယား အကွက် အမှတ် (၁၂) တွင် CERTIFIED TRUE COPY ဟု ဖော်ပြရမည်။ မူလထုတ်ပေးသည့်ရက်စွဲအတိုင်း ထုတ်ပေးရန်ဖြစ်ပြီး မူလထုတ်ပေးသည့်ရက်စွဲမှ တစ်နှစ်ထက်ပို၍ မကြာစေရ။

ထောက်ခံချက်လက်မှတ်တင်ပြခြင်း

စည်းမျဉ်း (၁၂)

ပင်ရင်းဒေသထောက်ခံချက်မူရင်းနှင့် ဒုတိယမိတ္တူတို့ကို ကုန်ပစ္စည်းတင်သွင်းသည့်နိုင်ငံသို့ ရောက်ရှိသည့် အချိန်တွင် ကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင် ထံသို့ တင်ပြရမည်။

စည်းမျဉ်း (၁၃)

ပင်ရင်းဒေသထောက်ခံချက်ကိုအောက်ဖော်ပြပါအချိန်ကန့်သတ်ချက်များအတွင်းတင်သွင်းမှသာလျှင် ၎င်းကို လေ့လာစိစစ်မည် -

- (က) ပင်ရင်းဒေသထောက်ခံချက်ကိုပို့ကုန်တင်ပို့သည့်နိုင်ငံ၏ သက်သေခံလက်မှတ်ထုတ်ပေးသည့်နေ့မှ (၄) လအတွင်း သွင်းကုန်တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်ထံသို့ တင်ပြရမည်။
- (ခ) အာဆီယံ - တရုတ် ပင်ရင်းဒေသစည်းမျဉ်း (၈) (ဂ) အရ တင်ပို့သည့်ကုန်ပစ္စည်းသည် တစ်နိုင်ငံ (သို့) တစ်နိုင်ငံထက်ပိုသော အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် နိုင်ငံများသို့ ဖြတ်သန်းသယ်ဆောင်ပါက အထက်အပိုဒ်ခွဲ (က) တွင် ဖော်ပြထားသည့် သက်သေခံတင်ပြရမည့်ကာလကို (၆) လသို့ တိုးမြှင့် သည်။
- (ဂ) အပိုဒ် ၁ တွင် ဖော်ပြထားသည့် သတ်မှတ်ချိန်ထက်ကျော်၍ သွင်းကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်သို့ ပင်ရင်းဒေသထောက်ခံချက် တင်ပြသောကိစ္စများတွင် ကုန်စည်ထုတ် လုပ်သူ (သို့) ကုန်စည်တင်ပို့သူ ဆောင်ရွက်နိုင်ခြင်းမရှိသော ကိစ္စရပ်များဖြစ်သည့် သဘာဝဘေး အန္တရာယ်နှင့် အခြားအကျိုးဝင် သည့်ကိစ္စရပ်များအတွက် အဆိုပါပင်ရင်းဒေသထောက်ခံချက်အား လက်ခံရမည်။
- (ဃ) ကိစ္စအားလုံးတွင် ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ကို သတ်မှတ်ထားသောကန့်သတ်ရက် မတိုင်မီ ကုန်ပစ္စည်းတင်ပို့ထားပါကလည်း သွင်းကုန်တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံ၏ အကောက်ခွန် အာဏာပိုင်မှ လက်ခံရမည်။

စည်းမျဉ်း (၁၄)

ပို့ကုန်တင်ပို့သည့်နိုင်ငံမှ ပင်ရင်းဒေသထောက်ခံချက်ဖြစ်ပြီး တင်ပို့သူမှ ရိုးရှင်းသည့်ကြေငြာချက်ဖြင့် တင်ပြလျှင် FOB တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ထက်မကျော်ပါက ပင်ရင်းဒေသထောက်ခံချက် ရယူရန်မလိုပါ။ FOB တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ထက်မပိုသော ပို့ကုန် ပစ္စည်းကို စာတိုက်မှတစ်ဆင့်ပေးပို့လျှင် အလားတူသတ်မှတ်သည်။

စည်းမျဉ်း (၁၅)

ပင်ရင်းကုန်ပစ္စည်းတစ်ခုအဖြစ် သံသယမရှိသည့်အခါ တရားဝင်သွင်းကုန်တင်သွင်းရန်အတွက် သွင်းကုန် တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်ထံ တင်ပြရသည့် ပင်ရင်းဒေသထောက်ခံချက်နှင့် ပူးတွဲ ထောက်ခံချက်များ အကြား အသေးအဖွဲ့ကွဲလွဲမှုများအတွက် ငြင်းပယ်ရန်မလို။

စည်းမျဉ်း (၁၆)

- (က) ကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံသည် အထောက်အထားစာရွက်စာတမ်းများ၏ မှန်ကန်မှု (သို့) ကုန် ပစ္စည်း (သို့) အစိတ်အပိုင်း၏ ပင်ရင်းဒေသနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၏ မှန် ကန်မှုကို လုံလောက်သည့် သံသယရှိလာပါက ပို့ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံ၏ ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့သို့ နောက်ကြောင်းပြန်စစ်ဆေးမှု (Retroactive Check) ကို အလျဉ်းသင့်သလို ပြုလုပ်ပေးရန် တောင်းဆိုနိုင်သည်။
- (ခ) နောက်ကြောင်းပြန်စစ်ဆေးမှုအတွက် သွင်းကုန်တင်သွင်းသူနိုင်ငံ၏ တောင်းဆိုမှုသည် သက်ဆိုင်ရာ ပင်ရင်းဒေသထောက်ခံချက်နှင့် ကိုက်ညီမှုရှိရမည်။ အကြောင်းပြချက်များနှင့် အလျဉ်းသင့်သလို

နောက်ကြောင်းပြန်စစ်ဆေးမှုမရှိပါက ပင်ရင်းဒေသထောက်ခံချက်ပါ အချက်အလက်များသည် မှားယွင်းနိုင်ကြောင်းကို ဖော်ပြရမည်။

- (ဂ) ကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် စိစစ်မှုရလဒ်ကိုစောင့်ဆိုင်း နေစဉ်ကာလအတွင်း အကောက်ခွန်သက်သာခွင့်ကို ခေတ္တရပ်ဆိုင်းထားရမည်။ သို့သော် သွင်းကုန် ကန့်သတ်ချက်နှင့်တားမြစ်ချက်များကို ချိုးဖောက်မှုမရှိကြောင်းနှင့် လိမ်လည်မှုနှင့်ပတ်သက်၍ သံသယမရှိကြောင်း တင်ပြရမည့်သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်တင်သွင်းသူကို ထုတ်ပေးရ မည်။
- (ဃ) နောက်ကြောင်းပြန်စစ်ဆေးရန် တောင်းဆိုခံရသော ပို့ကုန်တင်ပို့သည့်အဖွဲ့ ဝင်နိုင်ငံမှ ထုတ်ပေး သောအာဏာပိုင်အဖွဲ့သည် တောင်းဆိုမှုကို ချက်ချင်းနှင့် တောင်းဆိုမှုကို လက်ခံရရှိသည့်နေ့မှ စ၍ (၆) လအတွင်း ဆောင်ရွက်ပေးရမည်။

စည်းမျဉ်း (၁၇)

- (က) ပင်ရင်းဒေသထောက်ခံချက်လျှောက်ထားသည့်လျှောက်လွှာနှင့်အထောက်အထားများကို ယင်းလက် မှတ်ထုတ်ပေးသည့်ဌာနတွင် ထုတ်ပေးသည့်နေ့မှ (၂) နှစ်ထက်မနည်း ထိန်းသိမ်းထားရှိရမည်။
- (ခ) ကုန်ပစ္စည်းတင်သွင်းသည့်နိုင်ငံမှ ပင်ရင်းဒေသထောက်ခံချက်သက်တမ်းနှင့်ပတ်သက်၍ စုံစမ်းမေး မြန်းပါက အကြောင်းပြန်ကြားရမည်။
- (ဂ) ကုန်ပစ္စည်းတင်ပို့ရောင်းချဝယ်ယူသူများအကြား သတင်းအချက်အလက်ဆက်သွယ်မေးမြန်းဆောင် ရွက်မှုများကို လျှို့ဝှက်ထားရမည်ဖြစ်ပြီး ယင်းသို့မေးမြန်းခြင်းမှာလည်း ပင်ရင်းဒေသထောက်ခံချက် လက်မှတ်အတွက်သာဖြစ်ရမည်။

အထူးကိစ္စရပ်များ

စည်းမျဉ်း (၁၈)

သတ်မှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ တင်ပို့သည့်ကုန်ပစ္စည်း၏ တစ်စိတ်တစ်ပိုင်း (သို့) အားလုံး၏ နောက်ဆုံးသတ်မှတ်နေရာ ပြောင်းလဲသွားပါက အဖွဲ့ဝင်နိုင်ငံ၏ နယ်နိမိတ်အတွင်း ၎င်းတို့ မရောက်ရှိမီ (သို့) ရောက်ရှိပြီးနောက်ပိုင်းတွင် အောက်ပါအချက်များကို စောင့်ကြည့်ရမည် -

- (က) သတ်မှတ်ထားသည့် ကုန်တင်သွင်းသည့်နိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ ကုန်ပစ္စည်းကို တင်သွင်း ပြီး လျှင်သော်မှ အဆိုပါတင်သွင်းသည့်နိုင်ငံမှ အကောက်ခွန်အာဏာပိုင်သည် သွင်းကုန်တင်သွင်းသူမှ ပင်ရင်းဒေသထောက်ခံချက်ကိုတင်ပြပြီး အကောက်ခွန်သက်သာခွင့်အတွက်လျှောက်ထား လာပါက ကုန်ပစ္စည်း၏ တစ်စိတ်တစ်ပိုင်း (သို့) အားလုံးအတွက် ပင်ရင်းဒေသထောက်ခံချက်ကို လက်မှတ် ရေးထိုးပြီး မူရင်းကိုကုန်ပစ္စည်းတင်သွင်းသူသို့လည်းကောင်း၊ ဒုတိယမိတ္တူကို ယင်းသက်သေခံ လက်မှတ် ထုတ်ပေးသည့်အဖွဲ့သို့ ပြန်လည်ပေးပို့ရမည်။
- (ခ) အကယ်၍ ပင်ရင်းဒေသထောက်ခံချက်တွင် သတ်မှတ်ထားသည့်အတိုင်း သွင်းကုန်တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံအတွင်းသို့ သယ်ယူပို့ဆောင်နေစဉ်ကာလအတွင်း နောက်ဆုံးသတ်မှတ်နေရာပြောင်းလဲ မှုဖြစ်ပေါ်လာပါက ကုန်တင်ပို့သူသည်ကုန်ပစ္စည်းအားလုံး (သို့) တစ်စိတ်တစ်ပိုင်းအတွက်ထောက်ခံ

ချက်အသစ်တစ်ခုအတွက်ထုတ်ပေးထားသည့် ပင်ရင်းဒေသထောက်ခံချက်နှင့်ပူးတွဲ၍ စာရေးသား
လျှောက်ထားရမည်။

စည်းမျဉ်း (၁၉)

နောက်ဆက်တွဲ ၃ ၏ စည်းမျဉ်း ၉ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တစ်နိုင်ငံ (သို့) တစ်နိုင်ငံထက်ပိုသော အဖွဲ့ဝင်မဟုတ်သည့် ကြားခံနိုင်ငံများသို့ ကုန်စည်များ ဖြတ်သန်းသယ်ဆောင်ရာတွင် ကုန်တင် သွင်းသည့်နိုင်ငံ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့ များသို့ တစ်ဖက်ပါတို့ကို ပြသရမည် -

- (က) ကုန်တင်ပို့သည့်နိုင်ငံမှထုတ်ပေးသော Bill of Lading
- (ခ) ပို့ကုန်တင်ပို့သည့်နိုင်ငံရှိ သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့မှ ထုတ်ပေးသည့် ပင်ရင်းဒေသ ထောက်ခံချက်
- (ဂ) ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် Commercial Invoice မိတ္တူတစ်စောင်
- (ဃ) အာဆီယံ - တရုတ် ပင်ရင်းဒေသစည်းမျဉ်း (၈)(ဂ) အပိုဒ်ခွဲ (၁)၊ (၂)၊ (၃) တို့အရ လိုအပ်သည့် စာရွက်စာတမ်းအချက်အလက်အထောက်အထားများ

စည်းမျဉ်း (၂၀)

(က) ပို့ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ နယ်နိမိတ်အတွင်းမှ အခြားနိုင်ငံတစ်ခုသို့ ကုန်စည်ပြပွဲအတွက် တင်ပို့ပြီးပြပွဲကာလအတွင်း (သို့) ပြပွဲပြီးဆုံးပြီးနောက် အဖွဲ့ဝင်နိုင်ငံအတွင်းသို့သွင်းကုန်တင်သွင်းရန် ရောင်းချခဲ့သော ကုန်ပစ္စည်းတစ်ခုသည် အာဆီယံ - တရုတ် ပင်ရင်းဒေသစည်းမျဉ်းလိုအပ်ချက်များ နှင့်ကိုက်ညီပါက တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်များ ကျေနပ်မှုရှိစေရန် ပြသရ မည်ဖြစ်ပြီး အောက်ပါတို့ကို အာမခံရမည် -

- (၁) ပို့ကုန်တင်ပို့သူတစ်ဦးသည် ပို့ကုန်တင်ပို့သည့် နိုင်ငံနယ်နိမိတ်မှ ကုန်ပစ္စည်းကို ကျင်းပ သည့် ကုန်စည်ပြပွဲနှင့် ကုန်စည်ပြပွဲကျင်းပသည့်နေရာရှိသည့် နိုင်ငံသို့ပေးပို့ခြင်း
- (၂) ကုန်တင်ပို့သူသည် ကုန်တင်သွင်းသည့်နိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ ကုန်လက်ခံမည့်သူထံ ကုန် ပစ္စည်းများရောင်းချခြင်း (သို့) လွှဲပြောင်းပေးခြင်း
- (၃) ကုန်ပစ္စည်းအား ပြပွဲကာလအတွင်း (သို့) ပြပွဲပြီးပြီးချင်း ကုန်တင်သွင်းသည့်နိုင်ငံ၏ နယ်နိ မိတ်အတွင်း ပေးပို့ခြင်း

(ခ) အထက်အပိုဒ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပင်ရင်းဒေသထောက်ခံချက်ကို ကုန်တင် သွင်းသည့်နိုင်ငံ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့သို့ တင်ပြရမည်။ ကုန်စည်ပြပွဲအမည်နှင့် လိပ်စာကို ဖော်ပြရမည်။ ပြသသည့်ကုန်ပစ္စည်း၏ အမျိုးအမည်နှင့်အခြေအနေများအတွက် အထောက်အထားတစ်ရပ်အနေဖြင့် စည်းမျဉ်း ၁၉ ၏ အပိုဒ်ခွဲ (ဃ) တွင် ဖော်ပြထားသည့် ပူးတွဲ တင်ပြရမည့်အထောက်အထားစာရွက်စာတမ်းများနှင့် ကုန်စည်ပြပွဲကျင်းပသည့်နိုင်ငံ၏သက်ဆိုင်ရာ အစိုးရအာဏာပိုင်များမှ ထုတ်ပေးသောထောက်ခံချက်တို့ လိုအပ် နိုင်သည်။

(ဂ) အပိုဒ် (က) ကို ပြပွဲကာလအတွင်း အကောက်ခွန်ဌာန၏ ထိန်းချုပ်မှုအောက်တွင် ပြည်ပ ကုန်စည်များအား ရောင်းချရန်ရည်ရွယ်ချက်ဖြင့် မည်သည့်ကုန်သွယ်ရေး၊ စိုက်ပျိုးရေး (သို့) လက်မှု

ပြပွဲများ၊ ပြပွဲများ (သို့) အလားတူပြပွဲများ (သို့) ဆိုင်အတွင်းခင်းကျင်းပြသမှုများ (သို့) စီးပွားရေး ဆိုင်ရာကုန်ပစ္စည်းများအတွက် အသုံးပြုရမည်။

လိမ်လည်တုပမှုအတွက်အရေးယူဆောင်ရွက်မှု

စည်းမျဉ်း (၂၁)

- (က) တင်ပြထားသည့်ပင်ရင်းဒေသထောက်ခံချက်သည် လိမ်လည်တုပမှုပြုထားသည်ဟု သံသယရှိလျှင် ယင်းကဲ့သို့ဆောင်ရွက်သူအား အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများအချင်းချင်းပူးပေါင်းဆောင်ရွက်ရမည်။
- (ခ) အဖွဲ့ဝင်နိုင်ငံတိုင်းသည်ထိုသို့လိမ်လည်မှုများအတွက်ဥပဒေဆိုင်ရာအရေးယူမှုများကို ဆောင်ရွက်ရန် တာဝန်ရှိသည်။

စည်းမျဉ်း (၂၂)

ပင်ရင်းဒေသထုတ်ကုန်အဖြစ်သတ်မှတ်ရန်ကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပေါ်လာပါက ကုန်ပစ္စည်း တင်ပို့/တင်သွင်းသည့်နိုင်ငံများရှိ အစိုးရအာဏာပိုင်အဖွဲ့အစည်းများသည် အဆိုပါအငြင်းပွားမှုဖြေရှင်းရေးအတွက် ဆွေးနွေးညှိနှိုင်းတိုင်ပင်ရမည်။ ဆွေးနွေးရရှိချက်များကို အခြားအဖွဲ့ဝင်နိုင်ငံများသိစေရန်အတွက် အကြောင်းကြားရမည်။